

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ  
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန  
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project

(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)

ပင်းခနကျေးရွာအုပ်စု၊ သာစည်ကျေးရွာ (၂၀၁၆ခုနှစ်) ကြာအင်းဆိပ်ကြီးမြို့နယ်

မာတိကာ

၁။ မြို့နယ် မြေပုံ

၂။ အုပ်စု တွင် ပါဝင်သော လျှော့: ဂွာ များ: စာရင်း:

၃။ လျှော့: ဂွာ အခြေခံအချက် အလက် များ:

၄။ လူထု မူး: မောင်း: မပါဝင်သော လူမှုအဖွဲ့: ဘဝါခြံ: ဖွဲ့ အကဲဖြတ်ခြင်း: လုပ်ငန်း: စဉ် (PRA/PSA)

အကျဉ်းချုပ်

၅။ လျှော့: ဂွာ ဖွဲ့ မြို့: ရေး: အစီအစဉ် အတွက် အသုံး: ပြုခဲ့သော PRA tools များ: ဖွဲ့: တစ်ခုခု: စီအတွက် သုံး: ဘယ်ချက် များ:

၆။ ကော်မတီဝင်များ: စွဲ: ချယ်ခြင်း: ဖွဲ့: လျှော့: ဂွာ ဖွဲ့: မြို့: ရေး: အစီအစဉ် ဆောင်ရွက်ဖွဲ့ ဖွတ်တမ်း: စာတံပုံ များ:

၇။ ကော်မတီဝင်စာရင်း:

၈။ လျှော့: ဂွာ အချက်အလက် ( ပုံစံ - ၁ )

၉။ စီမံကိန်း: စက်ဝိုင်း: အချိန်ကယား: ( ပုံစံ - ၂ )

၁၀။ လျှော့: ဂွာ ဖွဲ့ မြို့: ရေး: ဦး: စား: မေး: အစီအစဉ် ( ပုံစံ - ၃ )

၁၁။ လျှော့: ဂွာ အုပ်စု စီမံကိန်း: လုပ်ငန်း: ခွဲ: စွဲ: ချယ်ခြင်း: ( ပုံစံ - ၄ )


၁၂။ အစဉ်: အစား: တက်ရောက်သူ များ: စာရင်း: ( ပုံစံ - ၅ )

၁၃။ အစဉ်: အစား: ဖွတ်တမ်း: များ:

၁၄။ ကဏ္ဍ အမျိုးအမည် ဦး: စား: မေး: ဖွဲ့: မြို့: ရေး: လုပ်ငန်း: စဉ် များ:

၁၅။ လျှော့: ဂွာ ဖွဲ့ မြို့: ရေး: စီမံချက် အကျဉ်း အကျဉ်း: စာရင်း: စာရင်း: (Checklist For VOP)

# ကြာအင်းဆိပ်ကြီးမြို့နယ်မြေပုံ



- ရည်ညွှန်းချက်**
- နိုင်ငံတော်နယ်နိမိတ်
  - မြို့နယ်နယ်နိမိတ်
  - မြို့နယ်ခွဲနယ်နိမိတ်
  - မြို့
  - ကျေးရွာအုပ်စု
  - ကျေးရွာ
  - ကားလမ်း
  - ===== မီးရထားလမ်း
  - သတ္တုတွင်း
  - ✕ တံတား
  - ▲ စေတီ

၂။ ဝင်းစာအုပ်တွင် ပါဝင်သော ဈေးနှုန်းများစာရင်း

- (၁) ဝင်းစာ ဈေးနှုန်း
- (၂) သံပျော့စားများ ဈေးနှုန်း
- (၃) ခဲစိမ်း ဈေးနှုန်း
- (၄) ပရိုဆော့ ဈေးနှုန်း
- (၅) ဘာစဉ် ဈေးနှုန်း
- (၆) ထီးခူး ဈေးနှုန်း
- (၇) ကျောက်စိမ်း ဈေးနှုန်း

၃။ ဈေးနှုန်းအခြေခံ အချက်အလက်များ


(က) ဘာစဉ် ဈေးနှုန်း အခြေခံ အချက်အလက်များ

ဘာစဉ် ဈေးနှုန်းသည် ကြားကင်းစိမ်းဖြူ (၄၀) မိုင်ခန့် အကွာတွင် တည်ရှိသည်။ ဘာစဉ် ဈေးနှုန်းတွင် ယူဒိုဂျ (၁၇၀) ကျော်ခန့်ရှိပြီး ဇီ အိမ်ခြေ (၃) အိမ်ခန့်ရှိပြီးပါသော်လည်း ယင်းဈေးနှုန်းတွင် ရေထိုင်ကြသူများတွင် ကရင်လူမျိုးများ ဖြစ်ကြသည့် အခါက ခိုက်ပျိုးရေ အဖြစ် စပါး ၂၄ ဖိ၊ ကွမ်းထီး ၅ နှင့် အုန်းထို့ကို ခိုက်ပျိုးရေ ရှိသည်။

၄။ လူမှုထုတ်ကုန်: ပေါင်းပါဝင်စေကာ လူမှုဖူလုံရေး ဝန်ဆောင်ခံခြင်း နှင့် အကဲဖြတ်ခြင်း လုပ်ငန်းဆိုင်ရာ  
 (PSA/PRA) အကျဉ်းချုပ်

စဉ်	အကြောင်းအရာ	ရက်စွဲ	ဦးတည်ချက်	တက်ရောက်မှု			အဓိကဓမ္မာ: ဓမ္မာများ
				လူ: ဟ	မ	ပေါင်း	
၁	ကျေးဇူးလူမှုဖူလုံရေး နှင့် သယံဇာတ မြေပုံ (Social map/Resource map)	၂၀၁၇.၇.၁၇	မြေပုံဆွဲရေး အုပ်စု အလယ်အလတ် အုပ်စု မမြေပုံဆွဲရေး အုပ်စု	၈၀	၂၀	၁၀၀	အိမ်များ၊ အခြေခံအ ဓာတ်အခြေများ၊ လမ်း ပန်း၊ အကဲဖြတ်ရေး၊ လယ်ယာမြေများ၊ မြေ ရေစားများ နှင့် စော တော်များ
၂	လူမှုဖူလုံရေး အဆင့် အကဲဖြတ်ခြင်း (Wealth Ranking)	၂၀၁၇.၇.၁၇	မြေပုံဆွဲရေး အုပ်စု အလယ်အလတ် အုပ်စု မမြေပုံဆွဲရေး အုပ်စု	၈၀	၂၀	၁၀၀	ကျေးဇူးလူမှုဖူလုံရေး၊ အုပ်စုခွဲခြား၊ သတ်မှတ် နိုင်ရေး၊ အတွက် အခြေ ခံစံနှုန်းများ၊ သတ်မှတ် ခြင်း၊ ကျေးဇူးစာများ၊ နှင့် အများ စာအုပ်စု သတ်မှတ်ခြင်း
၃	ရာသီဥတု နှင့် နေ့စဉ် နှစ် (Seasonal calendar)	၂၀၁၇.၇.၁၇	မြေပုံဆွဲရေး အုပ်စု အလယ်အလတ် အုပ်စု မမြေပုံဆွဲရေး အုပ်စု	၈၀	၂၀	၁၀၀	ရာသီဥတု၊ စိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာ၊ စင်စစ်၊ ရွှေ့ပြောင်း အလုပ်အကိုင်၊ စား နေထိုင်ရေး လုပ်ငန်းများ နှင့် စွဲတော်များ
၄	ပန်းကန်အိမ်ကွန် ဟက် (Spider Web)	၂၀၁၇.၇.၁၇	မြေပုံဆွဲရေး အုပ်စု အလယ်အလတ် အုပ်စု မမြေပုံဆွဲရေး အုပ်စု	၈၀	၂၀	၁၀၀	အမျိုးသမီး နှင့် အမျိုး သား များ၊ တက်ရောက် အဖွဲ့အစည်း ဂုဏ်ထူး နှင့် မဂ္ဂဇင်းများ၊ အကြောင်းအ ရင်းများ
၅	ကျား/မတူညီ နှီး သတ်ခြင်း	၂၀၁၇.၇.၁၇	မြေပုံဆွဲရေး အုပ်စု အလယ်အလတ် အုပ်စု မမြေပုံဆွဲရေး အုပ်စု	၈၀	၂၀	၁၀၀	အမျိုးသား/သမီး ကွဲပြား အရင်း အမြစ်အပေါ် မည်သူ့ ကုန်ကျ အဆုံး ပြုစုခြင်း၊ အစားအကုန် မော်ကွန်းခြင်း

6	<p>အဖွဲ့အစည်း ချိတ်ဆက်မှု (Venn Diagram)</p>	<p>၂၁.၂.၂၀၁၆</p>	<p>ရေပူရသော အုပ်စု အယယ်အယတ် အုပ်စု မရေပူရသော အုပ်စု</p>	<p>၅၄</p>	<p>၂၅</p>	<p>ကျေးဇူးအတွက်အဖွဲ့ အစည်းများမည်သို့ သောလုပ်ငန်းများအ တွက်မည်သည့်အဖွဲ့ များချိတ်ဆက်လုပ်ငန်း မှု</p>
၇	<p>ပြဿနာပေး (problem see)</p>	<p>၂၁.၂.၂၀၁၆</p>	<p>တစ်ကွပ်ကဲရေး ပေးသောအုပ်စု</p>	<p>၅၄</p>	<p>၂၅</p>	<p>ဆွေးနွေးထားသော အခြေခံအဆောက်အအုံ များနှင့်အသက်မွေး ဝမ်းကျောင်းလုပ်ငန်း များ၊ ယူနိုက်တက် စိုက်ပျိုးရေး၊ ကျေး မာရေးနှင့်လမ်းဖျား စက်ယူဆောင်ရေး</p>
8	<p>ကျေးဇူးတင်ဖြေ နှုတ်ခွင့်အစည်း အဝေး (Matrix Ranking)</p>	<p>၂၁.၂.၂၀၁၆</p>	<p>ရေပူရသော အုပ်စု အယယ်အယတ် အုပ်စု မရေပူရသော အုပ်စု</p>	<p>၅၄</p>	<p>၂၅</p>	<p>အကျိုးပြုစီမံခန့်ခွဲမှု အဖွဲ့အစည်းနှင့်အဖွဲ့ အုပ်စုများ၏ မူဝါဒချိတ်ဆက်မှု</p>




ഗ്രാമപഞ്ചായത്ത് (PRA) തയ്യാറാക്കിയ വിവരങ്ങൾ ഉപയോഗിച്ച്:

(a) ഗ്രാമപഞ്ചായത്ത് പ്രദേശം കണ്ടുപിടിക്കുക

പേര്: [Redacted]

വയസ്സ്: [Redacted]

സ്കൂൾ: [Redacted]



പാലം: [Redacted]

കിഴക്ക്

സ്കൂൾ: [Redacted]

പാലം: [Redacted]

വെള്ളി: [Redacted]

പാലം: [Redacted]

သုံးဆယ် ညွှန်ကြားရေး ဝန်ထမ်းများ

လမ်းပန်းဆက်သွယ်ရေး - ဤတွင် လမ်းများသည် လူ့အဖွဲ့ လမ်း များ ဖြစ်ကြသည်။ မိုးရာသီတွင် ဆိုင်ကယ်စီး ဂျီ များဖြင့်လောက်စွာပင် ပျက်စီး ပေ ငြိသည်။ အခြားကျေးဇူး နှင့် အဖွဲ့အစည်း လမ်းများမှာ လူ့အဖွဲ့ လမ်း ဖြစ်ပြီး ရွာငယ်များသည် ဖြစ်ကူး ဖြစ်ပွားပါသည်။ မိုးရာသီတွင် သွားလာ ဂုဏ်ထူးဆောင်ပါသည်။ ထို့အပြင် ဆေးကုသရေး လမ်း များ ဖြစ်သဖြင့် ဖွဲ့စည်း ချုပ်ချယ် ပြုပြင်ပါသည်။

ကျေးဇူးတင်ရေး - နာမကျန်းဖြစ်ပါက ဂွာတွင် ဆေး ဆိုင်၊ ဆေး ဆို ဖက် ဘေးရောင် ဆေးများ ညှိတင်စေ ထား ဖြစ်ပြီး မဆေးသောပါက (၄၀) မိုင် ဆို ဂျီ ဘေး ကြားအား စိန်ဖြင့် ဖြို ချက် ချို သွား ဖြစ် ပြုပါသည်။ တစ်ဖက် ဖွဲ့ ဖွဲ့ ဖြစ် အတွက် အလုပ်လုပ် ဆောင် များ ဖြင့် ဖွဲ့ ဖြစ် ပြုပါသည်။ ဖွဲ့ ဖြို အဆင်အခြေပါက လူ ဖြင့် ထမ်း ဖြီး ကြား အား စိန်ဖြင့် ဆေး ချို ဆို ဖြစ် ပြုပါ သည်။

ဆေးကုသရေး - ကျေးဇူး တွင် ဂျီ စိန် စမ်း ရေး များ ကို အသုံး ပြု ရှိ ပြုပါသည်။ ဆေးကုသရေး အဖွဲ့ ဖြင့် ကျွန်ုပ် ပြန် ပြန် ပြုပါသည်။



၂) ကျမ်းဂန်၏ ဗျူဟာများကို အာဇာနည်အတွက် ဖြေဆိုပါ။

စာအုပ်ကြည့်ရှုရမည့်အရာ

အမျိုးအစား	အုပ်စုနှင့် ဂဏန်း	အရေအတွက်
အုပ်စု	၆ (၃) ဂဏန်း၊ ၆ (၃) ဂဏန်း၊ ၆ (၃) ဂဏန်း၊ ၆ (၃) ဂဏန်း ၆ (၃) ဂဏန်း	၂
အရေအတွက်	၆ (၃) ဂဏန်း၊ ၆ (၃) ဂဏန်း၊ ၆ (၃) ဂဏန်း၊ ၆ (၃) ဂဏန်း	၅
အမျိုးအစား	၆ (၃) ဂဏန်း၊ ၆ (၃) ဂဏန်း	၂၅
စုစုပေါင်း		၃၂

သုံး ဘယ်ချက်

ကျေးဇူးတင် ယူဖူးစီးဖွားအထိ သတိပြုတတ်ခြင်းအားဖြင့် ဘာသာရေးကျေးဇူးတင်

အားပေးခြင်းအား အိမ်ထောင်စု ၊ အလုပ်အကိုင် အိမ်ထောင်စု ၊ အားပေးခြင်းအား အိမ်ထောင်စုများကို စိတ်ချရပါသည်။

ကျေးဇူးတင် ယူဖူးများ၏ နှစ်စဉ်မြေပြင် အသုံးပြုသူများကိုလည်း စိတ်ချရပါသည်။

ကျေးဇူးတင် ကျေးဇူးတင်အားများ၏ စီးဖွားရေးအခြေအနေ ၊ များကိုလည်း

သုံး ဘယ်ချက်ပါသည်။

ထိခွင့်အခြေအနေ ၊ အလုပ်အကိုင်အခြေအနေ ၊ အိမ်ထောင်စုအသုံးပြုရေးအခြေအနေကိုလည်း

စိတ်ချရပါသည်။



၁၅. သစ်ရွက်ဖြင့် ဂုဏ်တော်များ


ပေါင်းစုံကုန်ခြင်း - ဝါဆိုလတွင် စတင်ပို့ကုန်ပြီး ဖြီး ကာကောင်းပြီး လတွင် ပို့ကုန်ပြီး ပြီးဖြစ်သည်။

ကောင်းစွာ ချက်/ဖွင့် - ဖေဖော်ဝါရီ၊ မတ်လတွင် တွင်ပြုရန်နှင့် လင်း ချိန်ဖြစ်သည်။  
ကော်ဘာဒစ် - ဖွင့်လင်း ဂုဏ်တော်တွင် စတင် ကော်ဘာဒစ် ဖြစ်ပြီး ဖြီး ပျဉ်းတွင် မဖြစ် ဂုဏ်တော်ပါ။

ပွဲတော်လှောင် - ဝါဆို၊ ဝါခေါင်၊ ကော်ဘာဒစ် လတွင် ဆွဲဆောင်ပြီး ဖြီးတော်၊ ပျဉ်းဖွဲ့ ဖွင့်ဖွဲ့ များ ချိန်များပါသည်။

နှစ်စုံ/ဂိုဏ်းချိန် - ကော်ဘာဒစ် လတွင် စတင်ပြုပြီး ဖြီး ဝါခေါင်လတွင် ပို့ကုန်ပြီး ပြီးဖြစ်သည်။

ပင်လှအိမ်ကွက်ထက်၌ သုံးသပ်ချက်  
(အမျိုးအား/သမိုင်း)







သုံးသပ်ချက်နှင့် ဂုဏ်တရားများ

ကျား/မကျားရာ ကဏ္ဍတို့ဖြင့် ဖွဲ့စည်းထားပြီး အမျိုးအနွယ်များ၏ အဆုံးဖြတ်မှု/ပိုမို  
အဆုံးဖြတ်မှု ဖြစ်အမျိုးအမီး များ၏ အဆုံးဖြတ်မှု / ပိုမိုအဆုံးဖြတ်မှု တို့ကို ဆိုလိုပါ  
သည်။

အမျိုးအနွယ်များ၏ ပိုင်ဆိုင်မှု ဖြစ် အမျိုးအမီးများ၏ ပိုင်ဆိုင်မှုကိုလည်း စနစ်တကျ ဆိုလိုပါ  
သည်။


ဂုဏ်တရားဖြင့် အမျိုးအမီး များသည် အမျိုးအနွယ်များ၏ ဆိုလိုသော အဆုံးဖြတ်မှု  
များတွင် ပါဝင်မှုကို ရှောင် ဆိုလိုပါသည်။ ထို့အပြင် အမျိုးအမီး များ၏ ဂုဏ်တရား  
ချက်မှာ ပေါ်လွင်မှုကို ရှောင် ဆိုလိုပါသည်။



# පරි: කා: චුරි

සාමාන්‍යයෙන් සුඛ  
ලැබීමට අවශ්‍ය  
සාධකයන්


(1) මන: දුර්වලතාවය: මන: දුර්වලතාවය: මන: දුර්වලතාවය





ပြည်သူ့အဖွဲ့အစည်း

၅၀) တစ်ပြည်သူ့အဖွဲ့အစည်း ဖြစ်ပေါ်လာခြင်းနှင့် ရှေးဦးစွာအဖွဲ့အစည်း



အကျိုးဆက်၌ ဂုဏ်များ

စဉ်	အကြောင်းအရာ	စဉ်	အခက်အခဲ
၁	ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း	၁	ပညာရေး ဆက်ခံ
၂	ငွေ အခက် ဖြစ်ပေါ်ခြင်း	၂	ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များ
၃	ဥပဒေရေးရာများ ဖြစ်ပေါ်ခြင်း	၃	အားလုံးပညာရေးအဖွဲ့များ
၄	လမ်းပန်းဆက်ဆံရေးများ ဖြစ်ပေါ်ခြင်း	၄	စီးပွားရေး ဆက်ခံ
၅	ဆေးကုသမှု ဖြစ်ပေါ်ခြင်း	၅	ပျက်စီးမှုများ ဆက်ခံ

ရေဒီယိုများ ဖြစ်ပေါ်ခြင်း

- အားလုံးပညာရေးများ ဖြစ်ပေါ်ခြင်း
- လမ်းပန်းများ ဖြစ်ပေါ်ခြင်း
- ရေဒီယိုများ ဖြစ်ပေါ်ခြင်း



၇၂) လျှော့: ဂြိုဟ်တိုင်း အဆောင်အယူ ပြုလုပ်ကော်မတီ ချမှတ်ရေး:

(က) လျှော့: ဂြိုဟ်တိုင်း အဆောင်အယူ ပြုလုပ်ကော်မတီ (၃၅၅)

ကျား - အေးလှိုင်:

မ - ရော်ဂျီဂျီ:

(ခ) လျှော့: ဂြိုဟ်တိုင်း ဝန်ထမ်း:

ကျား -

မ - ဒေါ်ဗျဝင်း:

(ဂ) ဝယ်ယူရေး ဘဏ် ကော်မတီ

ကျား - ဒေါ်အေးအေး

မ - ဒေါ်နော်မီ

(ဃ) အေးလှိုင် ဝန်ထမ်း ဝန်ထမ်း

ကျား - ဒေါ်မိုးမိုး

မ - ရော်ဂျီ:

(င) ဝယ်ယူရေး ဘဏ် ကော်မတီ

ကျား - ဒေါ်အေးအေး

မ - ဒေါ်နော်မီ

(စ) အထွေထွေ ဝန်ထမ်း

မ - ဒေါ်နော်မီ

(ဆ) ဝယ်ယူရေး ဘဏ် ကော်မတီ

ကျား - ဒေါ်အေးအေး

မ - ဒေါ်အေးအေး

သာစည်ကျေးရွာကော်မတီရွေးချယ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်မှု  
မှတ်တမ်းဓာတ်ပုံများ





လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ  
အပိုင်း-၃

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှတစ်ဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် - ဒေါ်အေးအေး      ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့အစည်းအမည် - ကျေးရွာအုပ်ချုပ်ရေးအဖွဲ့  
 ပြည်နယ်/တိုင်းဒေသကြီး - ကရင်      မြို့နယ် - ဘုရားသုံးချောင်း      ကျေးရွာအုပ်စု - ဝမ်း      ကျေးရွာ - ဘာစည်

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) - <u>ကရင်</u>	<u>၃၂</u>	ဘာသာ(၁) - <u>ဗုဒ္ဓ</u>	<u>၃၀</u>
လူမျိုးစု (၂) - <u>  </u>	<u>  </u>	ဘာသာ(၂) - <u>  </u>	<u>  </u>
လူမျိုးစုရော		ဘာသာရော	

	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	<u>၉၃</u>	<u>၉၈</u>
အိမ်ထောင်ဦးစီး	<u>၂၈</u>	<u>၄</u>

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အအုံများ

စာသင်ကျောင်း	အမှတ်ခြံစံပါ	ကျန်းမာရေး	အမှတ်ခြံစံပါ	ဘာသာရေးအဆောက်အအုံ	အမှတ်ခြံစံပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၊

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာ၊ ဆရာမ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရုံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လှုပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်	မှတ်ချက်			မှတ်ချက်			မှတ်ချက်	

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း      ကတ္တရာလမ်း      ကွန်ကရစ်လမ်း      မော်တော်ဆိုင်ကယ်လမ်း  
ကျောက်ခင်းလမ်း      မြေသားလမ်း      လူသွားလမ်း      အခြား \_\_\_\_\_

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား?      ပိုင်းပါ      ရှိပါသည်/မရှိပါ/မသိပါ  
(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း?      နှစ်-----/မသိပါ  
(၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား?      ပြုခဲ့ပါသည်/မပြုခဲ့ပါ/မသိပါ

(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ဗဟိုမှ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိခရီးမိုင်မည်မျှကွာဝေးသနည်း?      မိုင် (၅)-----/မသိပါ  
(၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်  
ခြောက်သွေ့ ရာသီတွင်ကြာချိန်- (၂၇) နာရီ ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/  
အခြား -----  
မိုးရာသီတွင်ကြာချိန်- (၃၇) နာရီ ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/  
အခြား -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ကြေးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။  
 မရှိပါ       ရှိပါသည်      ရှိလျှင်ဖော်ပြပါ- ကျွန်းခြင်း -----



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁)-----

(၂)-----

ကျေးရွာခေါင်းဆောင်


အမည် အောင်အောင်

လက်မှတ် အောင် နေ့စွဲ ၂၀/၁၂/၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည် ရှင်ဝင်းကော

လက်မှတ် ရှင် နေ့စွဲ ၂၀/၁၂/၂၀၁၆





လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ		စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ	ပြီးစီးတိုင်းကျေးရွာနှင့်	ကျေးရွာအုပ်စု
အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။				
စည်းရုံးရေးမှူး/ဝန်ထမ်း အမည် - <u>ဆောင်ရွက်ရေးအဖွဲ့၊ ချေးနယ်ဒေသ</u>				
နေ့စွဲ <u>၂၀၂၀.၁၀.၀၆</u>		စက်ဝန်းအားအမှတ်ခြစ်ပါ <input checked="" type="checkbox"/> စက်ဝန်း(၁) <input type="checkbox"/> စက်ဝန်း(၂) <input type="checkbox"/> စက်ဝန်း(၃) <input type="checkbox"/> စက်ဝန်း (၄)		
ပြည်နယ်/တိုင်း <u>ကရင်</u>	မြို့နယ် <u>ဘုဂ္ဂားဒဲးချူ</u>	ကျေးရွာအုပ်စု <u>ဝဇ္ဇာ</u>	ကျေးရွာ <u>ဘကစည်</u>	

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသား အရေအတွက်	အမျိုးသမီးအ ရေအတွက်	အိမ်ထောင်စုအရေ အတွက်	လူမျိုးစုတက်ရောက်သူ အရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	<u>၂၀၂၀.၁၀.၀၆</u>	<u>၂၀၂၀.၁၀.၀၆</u>	<u>၁၄</u>	<u>၂၅</u>	<u>၃၂</u>	<u>၃၆</u>   <u>ကရင်</u>
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	<u>၂၀၂၀.၁၀.၀၆</u>	<u>၂၀၂၀.၁၀.၀၆</u>	<u>၁၄</u>	<u>၂၅</u>	<u>၃၂</u>	
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	<u>၂၀၂၀.၁၀.၀၆</u>	<u>၂၀၂၀.၁၀.၀၆</u>				
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အ ကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော် မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်း ကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ  
အပိုင်း-၃

၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်လစဉ်အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉. လူထုစစ်ဆေးပွဲအစည်းအဝေး						



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ချက် /အဆင့်(၃)ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အပေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊လူထုဗဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် - စောအောင်

နေ့စွဲ ၂၅/၁၂/၂၀၁၆ စက်ဝန်းအား အမှတ်ခြစ်ပါ (V)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/တိုင်း - ဧရာဝတီ မြို့နယ် အင်းစိန် ကျေးရွာအုပ်စု ဝင်း ကျေးရွာ အင်းစိန်

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ
၁ မြေယာမရှိ	၁ မြေယာမရှိ
၂ မြေယာမရှိ	၂ မြေယာမရှိ
၃ မြေယာမရှိ	၃ မြေယာမရှိ
၄ မြေယာမရှိ	၄ မြေယာမရှိ
၅ မြေယာမရှိ	၅ မြေယာမရှိ

ခ. မျှော်မှန်းခြင်း- နောင်လာမည့် ( ၅ )နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မျှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ	အမျိုးသမီးအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ
၁ မြေယာမရှိ	၁ မြေယာမရှိ
၂ မြေယာမရှိ	၂ မြေယာမရှိ
၃ မြေယာမရှိ	၃ မြေယာမရှိ
၄ မြေယာမရှိ	၄ မြေယာမရှိ
၅ မြေယာမရှိ	၅ မြေယာမရှိ

ဂ. ဤကျေးရွာ၏ လာမည့် ( ၃ )နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။ (လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည် )

ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုဗဟိုပြုစီမံကိန်းအတွက်အဆိုပြု သည့် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ ဝရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်မှန်းခြေ အရေအတွက်
၁ မြေယာမရှိ	အမျိုးသား + သမီး	၂	၅၀၀၀၀၀	၅၀၀၀၀၀
၂ မြေယာမရှိ	အမျိုးသား + သမီး	၃	၅၀၀၀၀၀	၅၀၀၀၀၀
၃ မြေယာမရှိ	အမျိုးသား + သမီး	၄	၅၀၀၀၀၀	၅၀၀၀၀၀




လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၊

၄	မီး ( ဆွဲကွေး )	အမျိုးအစားအစီ	၅	၁၅၀၀၀၀၀	၁၇၂၀၀၀၀
၅	ဆေးကုသရေး ( တိုက် )	အမျိုးအစားအစီ	၅	၅၀၀၀၀၀	၁၇၂၀၀၀၀
၆					

ဥက္ကဋ္ဌ ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည်- မောင်ကျော်စိန် လက်မှတ်- ဇေယျာ နေ့စွဲ- ၂၅/၂၅.၂၀၂၀၀၉.





လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။  
 ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။  
 ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် အောင်ကျော်ကျော် .

နေ့စွဲ ၂၀၂၄.၀၅.၂၀

ပြည်နယ်/တိုင်း ကရင် မြို့နယ် ကျေးရွာအုပ်စု ဝင်းဦး စက်ဝန်းအားအမှတ်ခြစ်ပေးပါ(✓) ဝက်ဝန်း(၁) ဝက်ဝန်း(၂) ဝက်ဝန်း(၃) ဝက်ဝန်း(၄)

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ   အမည်/အဖွဲ့	စုစုပေါင်း
ဝင်းဦး	အိမ် (၃) ကွင်း + ၈၇၈၄	၁၀' x ၁၀' x ၅'	၂,၅၀၀,၀၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား + မ		၀		၂,၅၀၀,၀၀၀
သံပရာကျောင်းဖွဲ့	ကျောက် ကျောက်	၂' x ၆' x ၆'	၁၀,၀၀၀,၀၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား + မ		၀		၁၀,၀၀၀,၀၀၀
ပန်းတောင်	လက်ထူးကွင်း ကျောက် (၄) ကွင်း	၃' x ၃' x ၆'	၂,၀၀၀,၀၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား + မ		၀		၂,၀၀၀,၀၀၀
ဒီပဲ	ပြေးဘားလမ်း	၃၇၆၀' x ၁၀' x ၁၆'	၅,၀၀၀,၀၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား + မ		၀		၅,၀၀၀,၀၀၀
ဆီးဒုံး	ကျောက် ကျောက်	၁' x ၆' x ၆'	၂၀,၀၀၀,၀၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား + မ		၀		၂၀,၀၀၀,၀၀၀

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် ကျော်ကျော်

လက်မှတ်

ကျော်ကျော်

ရက်စွဲ ၂၀၂၄.၀၅.၂၀



လူထုဗဟိုပြုစီမံကိန်း/စီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် စောကျော်ကျော် ဦး

နေ့စွဲ . 28.5.2016 စက်ဝန်းအားအမှတ်ဖြစ်ပေးပါ(✓) □စက်ဝန်း(၁) □စက်ဝန်း(၂) □စက်ဝန်း(၃) □စက်ဝန်း(၄)

ပြည်နယ်/တိုင်း ၈၇၉ မြို့နယ် . ၅၇၇:၁၃:၂၂၆၆ ကျေးရွာအုပ်စု ၀၉:၁၂

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်				
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ   အမည်/အဖွဲ့	စုစုပေါင်း	
သာအောင်	ကျေးရွာ ကျောက်	၁ ဦး ၁၀ x ၂၆	၁၀,၀၀၀၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ		၁၅			၁၀,၀၀၀,၀၀၀
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ					
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ					
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ					
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ					

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် ရှေ့က ဦး

လက်မှတ် မြင့်

ရက်စွဲ ၂၈.၅.၂၀၁၆





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - စောဇော်စိုး ကျေးရွာအုပ်စု

ရက်စွဲ။ ၂၀၂၂.၂.၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး - ကရင် မြို့နယ် - ကျေးရွာအုပ်စု ကျေးရွာအုပ်စု - ကျေးရွာ ကျေးရွာ - ကျေးရွာ

အစည်းအဝေးခေါင်းစဉ်။ ပထမအကြိမ်အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
၁၂	စောဇော်စိုး	✓		✓	ကရင်	✓
၂၂	ကျေးရွာအုပ်စု		✓	✓	မ	ဝေ
၃၂	စောဇော်စိုး	✓		✓	မ	+
၄၂	ကျေးရွာအုပ်စု		✓	✓	မ	+
၅၂	ကျေးရွာအုပ်စု	✓		✓	မ	+
၆၂	ကျေးရွာအုပ်စု	✓		✓	မ	+
၇၂	ကျေးရွာအုပ်စု	✓		✓	မ	+
၈၂	ကျေးရွာအုပ်စု	✓		✓	မ	ဝေ
၉၂	ကျေးရွာအုပ်စု		✓	✓	မ	+
၁၀၂	ကျေးရွာအုပ်စု		✓	✓	မ	+
၁၁၂	ကျေးရွာအုပ်စု	✓		✓	မ	+
၁၂၂	ကျေးရွာအုပ်စု		✓	✓	မ	+
၁၃၂	ကျေးရွာအုပ်စု		✓	✓	မ	+
	စုစုပေါင်း					+

(၁) အိမ်ထောင်စုကိုယ်စားလှယ်ဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ခြစ်ပါ။



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - အောင်ထွန်း၊ ချောဖြူစိန်၊ ဝေဇာ

ရက်စွဲ။ ၂၁/၂၂.၂.၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ဒဂု၊ သို့၊ သူ ကျေးရွာအုပ်စု ၀၈၊ ၁၃ ကျေးရွာ သာခည်

အစည်းအဝေးခေါင်းစဉ်: ပဟထိတ်အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
၁၄။	အောင်ပ		✓	✓	ကရင်	+
၁၅။	အောင်မကျွ		✓	✓	က	+
၁၆။	အောင်မောင်		✓	✓	က	+
၁၇။	အောင်မုန့်		✓	✓	က	+
၁၈။	အောင်ဖိုး	✓		✓	က	+
၁၉။	အောင်ဖေါကျွ		✓	✓	က	+
၂၀။	အောင်ကျွန်းတင်	✓		✓	က	+
၂၁။	အောင်မုန့်		✓	✓	က	+
၂၂။	အောင်မအေး		✓	✓	က	+
၂၃။	အောင်ကျွန်းတင်		✓	✓	က	+
၂၄။	အောင်မုန့်		✓	✓	က	+
၂၅။	အောင်ဖိုး		✓	✓	က	+
၂၆။	အောင်ကျွန်းတင်		✓	✓	က	+
	စုစုပေါင်း					+

(၁) အိမ်ထောင်စုစီဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



၁၃။ အစဉ်း အစား ဖြတ်တမ်း များ

(က) - ၁။ အမျိုးသမီး ကဏ္ဍအစဉ်း အစား ဖြတ်တမ်း ၅ နှစ် စစ်စား ဂုဏ် အချက်များ

၁။ အမျိုးသမီး ကဏ္ဍ အစဉ်း အစား ဖြတ်တမ်း

စီမံကိန်း ပထမ နှစ်အတွက် ရှေး ဂျာမိတ်ဆက် အစဉ်း အစား ဖြင့် ဖုတ်ပြန် ဖိတ်ကြား ဂုဏ်

အမျိုးသမီး များ အမျိုးသမီး ပါဝင်ပြန် ရှေး ဂျာမိတ် ဝန်ထုပ် အမျိုးသမီး ၅ နှစ် အချက်များ များ ထံသို့

ပြောကြား ခဲ့ပါသည်။ အစဉ်း အစား ထိုင်း တွင် အမျိုးသမီး ပြောကြား ယုံကြည် အချက်များကို

လွတ်လပ် ပွင့်လင်း နှာ ပြောကြား နိုင်ကြောင်းကို လည်း အစီအစဉ် ထားပါသည်။ ရှေး ဂျာမိတ် ဆိုတွင်

နှစ်ခု ပြုလုပ် ပေး ယူပေး ပေး တွင် အမျိုးသမီး များ တစ်ပြ ကောင်း စိုးရိမ် ပေး ယူပေး တစ်ခု

ပါဝင် မည် ဖြစ်ကြောင်းကို လည်း ပြောကြား ခဲ့ပါသည်။ စီမံကိန်း တွင် အမျိုးသမီး ၂၀၀၀ ခွဲခြား

၅ များ မရှိ ရှေး ဂျာမိတ် ဂုဏ် ဂုဏ် ထား သည်ကို လည်း ပြောကြား ပြုလုပ် ယူပေး ခဲ့သည်။

အမျိုးသမီး များ ပါ ဦး စောင့် နိုင် ဖြစ် ၅ နှစ် စီမံကိန်း နှစ် နှစ် ဂုဏ် များ ထို တက် လာ ရှေး ဂျာမိတ်

ကော်မတီ များ ထံတွင် အမျိုးသမီး (၅၀%) ပါဝင် ဖြစ် ဖြစ် သည်။ စာ ဖတ် ကော်မတီ တစ်ခု

ထိုင်း တွင် လည်း အမျိုးသမီး အမျိုးသမီး တစ်ခု ပါဝင် ဖြစ် ဖြစ် ပါသည်။ စာ ဖတ် ကော်မတီ တစ်ခု

ထိုင်း တွင် လည်း အမျိုးသမီး အမျိုးသမီး တစ်ခု ပါဝင် ဖြစ် ဖြစ် သည်။ ကော်မတီ ထံ အမျိုးသမီး

များ သည် တစ်ပြ ကောင်း ဖြစ် ၅ များ ပြုလုပ် ယူပေး ခဲ့သည်။ စာ ဖတ် ကော်မတီ တစ်ခု

အမျိုးသမီး များ ဖြစ် လည်း ကျင့် ယူ ပြု ဖြစ် ဖြစ် သည်။ ဒုတိယ အကြိမ် အစဉ်း အစား တွင်

အမျိုးသမီး များ သည် လိုအပ်ချက် အစီအစဉ် များကို လွတ်လပ် နှာ စောင့် ဖြစ် ဖြစ် အမျိုးသမီး

ထိုင်း တွင် အမျိုးသမီး များ ထံတွင် အမျိုးသမီး များ ထံတွင် အမျိုးသမီး များ ထံတွင် အမျိုးသမီး

ထိုင်း တွင် အမျိုးသမီး များ ထံတွင် အမျိုးသမီး များ ထံတွင် အမျိုးသမီး များ ထံတွင် အမျိုးသမီး

၂။ လျှောက်ပေးခြင်းအစဉ်အတွင်း အစားအသောက် အကျိုးအမြတ်အတွက် ရောင်းချခြင်းအစား ရောင်းချခြင်းအချက်များ  
 လျှောက်ပေးခြင်း / လျှောက်ပေးခြင်းအစဉ် အကျိုးအမြတ် - သာမန်လျှောက်ပေးခြင်း ၊ ဝမ်းအကျိုးအမြတ် ။

စဉ်	အကြောင်းအရာ	တွေ့ရှိချက်		မှတ်ချက်
		✓	x	
၁။	အစဉ်အစားထက်ရှေ့က နေရာများအား လျှောက်ပေးခြင်း / မရေးခြင်း နှင့် အခြေခံသဘောတရားများကို ဖြစ်ပေါင်းစေရန် ရည်ရွယ်ချက်ရှိပါသလား။ ။	✓		
၂။	စီမံကိန်း ပါဝင်သော လျှောက်ပေးခြင်းအစဉ်အတွင်း အထူးထောက်ပံ့ရေး နှင့် အကျိုးအမြတ် ဖြစ်ပေါင်းခြင်း ရှိပါသလား။ ။	✓		
၃။	အစဉ်အစား ခေါ်ယူရာတွင် အကျိုးအမြတ် / အကျိုးများ အကျိုးအမြတ် နှင့် အကျိုးအမြတ်အတွက် အသိပေးတိုင်ကြားခြင်း စဉ်အတွင်း ဝမ်းအကျိုးအမြတ် ရှိပါသလား။ ။	✓		
၄။	အကျိုးအမြတ်များ၏ စတင်ချုပ်ဆိုခြင်း / ခြေခံနှင့်ပိုင်ဆိုင်မှုများ ပိုင်ဆိုင်မှုအတွက် အကျိုးအမြတ် ဖြစ်ပေါင်းစေရန် ရည်ရွယ်ချက်ရှိပါသလား။ ။	✓		
၅။	ဆယ်စာအုပ်အဖွဲ့များ ဖွဲ့စည်းရာတွင် အကျိုးအမြတ်များနှင့် ပါဝင်မှုများ ရှိပြီး ပူးပေါင်းပါဝင်ရေး ဦးစားပေးခြင်းအတွက် တွင်အား ပေး စောင့်ကြည့်ခဲ့ပါသလား။ ။	✓		
၆။	အစဉ်အစားကို အကျိုးအမြတ် / အကျိုးများ အဖွဲ့အစည်း ပါဝင် ထက်ရှေ့က နှစ်စဉ် အချိန်နှင့်အမျှများကို ရွေးချယ်ခြင်း ၊ ထည့်သွင်းစဉ်အား စောင့်ကြည့်ခြင်းများကို လုပ်ဆောင်ခဲ့ပါ သလား။ ။	✓		
၇။	လျှောက်ပေးခြင်းအစဉ်အတွင်း ၊ ထိခိုက်ပျက်စီးမှုများကို အစဉ်အစား မထင်မတား အချိန်များကွာရှောင်စေရန် ရည်ရွယ်ချက်ရှိပါ သလား။ ။	✓		
၈။	လျှောက်ပေးခြင်းအစဉ်အတွင်း ၊ စီမံကိန်းပါ ၊ ထိခိုက်ပျက်စီးမှု အကျိုးအမြတ် / အကျိုးအမြတ်များ ထဲမှ အချိန်ကို အစဉ်အစား ထက်ရှေ့က နှစ်စဉ် ဖိတ်ခေါ် စောင့်ကြည့်မှုများ ရှိပါသလား။ ။	✓		
၉။	လျှောက်ပေးခြင်းအစဉ်အတွင်း ၊ စီမံကိန်းပါ ၊ ထိခိုက်ပျက်စီးမှု အကျိုးအမြတ် / အကျိုးအမြတ်များနှင့် ပြိုင်ဆိုင်ရာအစားအသောက်များကို စောင့်ကြည့်စွာ စောင့်ကြည့်ခြင်း ရှိပါသလား။ ။	✓		

စဉ်	အကြောင်းအရာ	တွေ့ရှိချက်		မှတ်ချက်
		✓	x	
၁၀	အမျိုးအစားများ နှစ်စဉ်တစ်ပြိုင်တော် အချိန်ပေး ၇၄   ဤတစ်စုံစုံ စောင့်ရှောက်မှု များများ ရှိပါသည်။	✓		
၁၁	စီမံကိန်းလုပ်ငန်းခွဲများ ဥပမာ ဖော်ထုတ်ရာတွင် အမျိုးအစား/အမျိုးအစားအမျိုးအစား ဖော်ထုတ် စောင့်ရှောက်မှုများ ရှိပါသည်။	✓		
၁၂	လျှော့စားစီမံကိန်း အထောက်အကူ ပြုပေးဖော်စွဲ၊ ချွေးရာတွင် အမျိုးအစား၊ အမျိုးအစား အချိုးအစား (၅၀:၅၀) ဖွဲ့စည်းနိုင်ခဲ့ပါသည်။	✓		
၁၃	ဆယ်စက်မတ်များတွင် အချိုးအစား အမျိုးအစားအမျိုးအစား ထပ်မံချိတ်ဆက် ပါဝင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။	✓		
၁၄	လျှော့စား/လျှော့စား ဥပမာ ဖွဲ့စည်းပေး စီမံချက်များတွင် အမျိုးအစားများ ဂွေးချယ်ဆုံး ဘဏ် လုပ်ငန်း စီမံချက် အချိုးအစား တစ်ခုပါဝင်နိုင်ရေး အတွက် ချွေးခုံးစွေးစွေး များများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။	✓		
၁၅	တက်ရောက်လာသူများအား အမျိုးအစားများ ဖြား ဖျတ်အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အမျိုးအစား ဂွေးချယ်ထိန်းသိမ်းရေး ဦးစားပေး ဂွေးချယ်မှုများကို စောင့်ရှောက်ပေးဖွဲ့ ဖန်တီးခြင်းဖြင့် အသိပေး ဖြောင့်လွန်းပါသည်။	✓		
၁၆	ဂွေးချယ်ထိန်းသိမ်းရေး စီမံကိန်းလုပ်ငန်းများသည် ဒေသတွင်းမှာ ရှိသော ဖျားနာမှု / ဆီးရပ် / ဖွတ်ပါး / ထိခိုက်မှုများ အပေါ် မူတည်၍ အလျဉ်း ပြုပြင်ဆင်ခြင်ခြင်းဖြင့် ရှင်းလင်း ဖြောင့်လွန်းခြင်း မှတ်တမ်းတင်ခြင်းများကို စောင့်ရှောက်ခဲ့ပါသည်။	✓		
၁၇	လျှော့စားအုပ်စုအား အချိုးအစား ပြုလုပ်ရာတွင် အုပ်စု/စီမံကိန်း စောင့်ရှောက်မှုများကို လျော့စားရာ ဖျတ်အပ်ချက်များ အကြောင်းကို ရှင်းလင်း ဖြောင့်လွန်းပါသည်။	✓		
၁၈	လျှော့စားအုပ်စုအား အချိုးအစား ပြုလုပ်ရာတွင် အုပ်စု/စီမံကိန်း စောင့်ရှောက်မှုများကို အားလုံး တက်ရောက် ခြင်းဖြင့် ရှိ/မရှိ စစ်ဆေး ခဲ့ပါသည်။	✓		



" (၅) ကျေးဇူး စေတနာ့ဝန်ထမ်း စွမ်းသန်ရာတွင်  
၁။ ဒေါ်ပျိုဝင်း အသက် (၄၅ )

" (၆) ကျေးဇူး စွဲဒီကိန်း အထောက်အကူပြုတော်မူမိမိတွင်

" စာရေးနှင့် ကိုယ်စားလှယ် (၁၁) ဦး ကို  
၁။ မတော်ချေ အသက် (၂၈ )

ကျေးဇူးစွဲဒီကိန်း အထောက်အကူပြုတော်မူမိမိဒေါ်ခင်အောင်(၂၁)ဦး

၁။ ဦးစောကိုဦးပါး အသက် (၃၀ )

၂။ ဒေါ်တုန်းဂျီဝင်း အသက် (၃၀ )

ဝယ်ယူရေးဆောင်ရွက်မိမိ စွမ်းသန်ရာတွင်

၁။ ကိုစောစောချ အသက် (၂၅)

၂။ ဒေါ်တုန်းမိ အသက် (၂၅)

စောင့်ကြည့်ပြီး ဖတ်ရေး နှင့် အဖတ်ရေးဆောင်ရွက်မိမိ

၁။ ဦးဖာထော အသက် (၄၄)

၂။ ဇော်ကျော် အသက် (၂၁)

လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ဆင်နွှဲရေးဆောင်ရွက်မိမိ

၁။ ဦးစောပေါ် အသက် (၆၁)

၂။ ဒေါ်တုန်းမိ အသက် (၄၅)

အဖွဲ့အစည်းရေးကိုင်ညွှန်ရေး

၁။ ဦးဖာထော အသက် (၄၅)

၂။ မယ်လှ အသက် (၂၆ ) များစွာကျေးဇူးတင်စွာ

မှ

ရာတွင် အားပေးအကူအညီပေးစေရန် စွမ်းသန်ဆုံးဖြတ်ခံပါသည်။

ကျေးဇူးတင်စွာ ကိုယ်စားလှယ်များ

မှတ်တမ်းတင်သူ

၁။ အမည် - ဒေါ်တုန်းဂျီဝင်း

အမည် - မျက်စိကောစော

အသက် - ၃၈

ရာထူး - သူထုစည်းရုံးရေး

၂။ အမည် - မတော်ချေ

အသက် - ၂၈



၂၃။ ကဏ္ဍအလိုက် အခက်အခဲမှတ်တမ်း

ကဏ္ဍအလိုက် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

မူရင်းအား ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတွင် ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မတ္တူအား

	အဆင့်	လုပ်ငန်း	အဆိုပြုသူ	လ/နှစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ
အခြေခံအဆောက်အအုံ	၁	လမ်း	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../.....	မိ/ထောက်ကော်မတီ ရွာဖွဲ့ရေး	လူထုမပိုင်မြေစီမံကိန်း
	၂	ရေပိုက်ဆွဲ	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../.....	မိ/ထောက်ကော်မတီ ရွာဖွဲ့ရေး	လူထုမပိုင်မြေစီမံကိန်း
	၃	ဆိုင်ခန်း	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../.....	မိ/ထောက်ကော်မတီ ရွာဖွဲ့ရေး	လူထုမပိုင်မြေစီမံကိန်း
	၄		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
အသက်မွေးဝမ်းကျောင်းစိုက်ပျိုးရေး	၁		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၂		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....	မိ/ထောက်ကော်မတီ ရွာဖွဲ့ရေး	လူထုမပိုင်မြေစီမံကိန်း
ကျန်းမာရေးနှင့်အဟာရ	၁	စားပေးခန်း	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../.....		
	၂		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
ပညာရေး	၁	စာသင်ကျောင်း	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../.....	မိ/ထောက်ကော်မတီ ရွာဖွဲ့ရေး	လူထုမပိုင်မြေစီမံကိန်း
	၂		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
အခြား	၁		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၂		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅		<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		

၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ - ဘာစဆင်

VDP ရက်စွဲ -

မြို့နယ် - (၈)အင်းစိန်မြို့ကျေးရွာအုပ်စု - ၁၂။ ၁၂

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာစုံ (အစုံ)
- မာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမျှော်မှန်ချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း တတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- မြေပုံများပါရမည်။ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး ပိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမျှော်မှန်ချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းပေးမှတ်တမ်း၊ အဖွဲ့ တတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
  - အလွန်ကောင်း
  - ကောင်း
  - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့ စည်းစိမ်ရလဒ်အား ခွဲခြားပေးထားလား။
  - ရှိ
  - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)